




နေမင်းကြီးကံရာဖွေခြင်း

Meas SovannaraI

Svay Leemeng

Let's  Read

 The Asia Foundation



ရာဘာစက်ရုံကြီး အနားမှာ ဆရေးပေါ့ပ် နေထိုင်
တယ်။ စက်ရုံ အနီးအနားမှာ နေမင်းကြီး မထွက်တော့
ဘူး။ ကျေးရွာခေါင်းဆောင်ကို ဆရေးပေါ့ပ် သွားတွေ့
တယ်။



ဆရေးပေါ့မ့် က ပြောတယ် 'လေပေါ်ပျံတဲ့ စက်တစ်ခု
သမီးတည်ဆောက်မယ်။ ဒါမှသာ နေမင်းကြီးကိုသွား
တွေ့လို့ ရမယ်' ။ 'ဒါဟာ စိတ်ကူးအိပ်မက်မျှသာပဲ။
မင်းက ကောင်မလေး တစ်ယောက်သာ ဖြစ်တယ်။
အိမ်ပြန်ပါ' လို့ ကျေးရွာခေါင်းဆောင်က ပြန်ပြော
သတဲ့။



တောင်ထိပ်ပေါ်ကို ဆရေးပေါ့မ့် တက်ခဲ့တယ်။
ကျေးရွာလေးကို ကြည့်လိုက်တယ်။ 'နေမင်းကြီးရေ၊
တို့ မကြာခင်တွေ့ ကြမယ်ဟေ့' လို့ ကျယ်လောင်စွာ
အော်လိုက်တာပေါ့။




စက်ရုံရဲ့ သိုလှောင်ရုံထဲကို ဆရေးပေါ့မ့် ဝင်ခဲ့တယ်။
သူသုံးလို့ရမယ့် အရာအမျိုးမျိုးကို ရှာတာပေါ့။ တာ
ဘိုင်၊ ချိန်းကြိုး၊ တောင်ပံတွေနဲ့ အဝတ်စကြီးတွေကို
ယူခဲ့တယ်။



တောင်ထိပ်မှာ စက်ကို ပျံသန်းကြည့်ဖို့ ဆရေးပေါ်မံ
ကြိုးစားကြည့်တယ်။ မိုးပျံယာဉ် အောက်ကို ပြုတ်ကျ
သွားတယ်။ စက်ရဲ့ဝေးရာကို ထွက်ပြေးရပြီးသူဟာ
မျှော်လင့်ချက်မဲ့သွားခဲ့တယ်။




ဆရဲးပေါ့မ် ဟာစက်ကို ပြန်ပြီးတည်ဆောက်တယ်။



ထပ်မံပျံသန်းဖို့ ဆရေးပေါ့မိ ကြိုးစားတယ်။ ဒီတစ်ခါ
မှာတော့ ကျေးရွာခေါင်းဆောင်နဲ့ ရွာသူရွာသားတွေက
ယာဉ်ပျံကိုဝိုင်းတွန်းပေးကြတယ်။ 'ဒီဝတ်စုံနဲ့ ဦးထုပ်
က အပူဒဏ်ကနေ သမီးကို ကာကွယ်ပေးလိမ့်မယ်။
နေကတအား ပူတယ်လေ' လို့ ကျေးရွာခေါင်းဆောင်
က ပြောတယ်။



ဆရေပေါ့မ် ပြုံးလိုက်ပြီး ရှေ့ကို မျှော်ကြည့်လိုက်
တယ်။ စက်ကို နင်းထားလိုက်တယ်။ ယာဉ်ပျံဟာ
တောင်ကိုကျော်ပြီး လျှင်မြန်စွာပျံတက်သွားတယ်။
'ငါခုတော့ ပျံနိုင်ပြီဟေ့' လို့ ဆရေပေါ့မ် ဆိုလိုက်
တယ်။



နေမင်းကြီးဆီကိုဆရေးပေါ့မို့ ပျံသန်းသွားတယ်။ 'မင်္ဂလာပါ နေမင်းကြီးရေ၊ ဘာဖြစ်လို့ သမီးတို့ရွာအတွက် နေမသာတော့တာလဲ'လို့ ဆရေးပေါ့မို့ က ပြောသတဲ့။ 'အော် မင်းဟာ တို့ဆီကိုပထမဆုံး ရောက်လာတဲ့ လူသားပဲ။ တို့ရဲ့ အလင်းတန်းတွေကို ညစ်ညမ်းနေတဲ့ လေထုက ကာဆီးထားတာပါ' လို့ နေမင်းကြီးက ပြောတယ်။ 'အို ဒါကြောင့်ကိုး၊ ကျေးဇူးတင်ပါတယ် နေမင်းကြီးရယ်' လို့ ဆရေးပေါ့မို့ က ပြောလိုက်ပြန်တယ်။ 'ကောင်းတယ်ကွယ်။ အဖြေအမြန်ဆုံး ရှာတွေ့ပါစေနော်' တဲ့ နေမင်းကြီးကဆိုတယ်။



ဆရေးပေါ့မ် ရွာကိုပြန်လာခဲ့တယ်။ 'စက်ရုံကနေ လာ
တဲ့ညစ်ညမ်းမှုတွေကို လေထုထဲကနေ လျော့ချရမယ်။
ညစ်ညမ်းလေတွေကို သန့်ရှင်းရာမှာ သစ်ပင်တွေက
ကူညီပေးတယ်။ အပင်တွေ ပိုစိုက်ကြရမယ်' လို့ ဆ
ရေးပေါ့မ် က ပြောတယ်။



နေမင်းကြီး ပြန်ထွက်လာပါပြီ။ ရွာသူရွာသားတွေက
ဆရေးပေါ်ကို ကျေးဇူးတင်ကြတယ်။ သူတို့ သိပ်ကို
ပျော်ရွှင်ကြပြီလေ။



ခုတော့ နောက်ထပ် လေယာဉ် တစ်ခုတည်ဆောက်ဖို့
ဆရေးပေါ်မံ ပြင်ဆင်နေပြီ။ ဂြိုဟ်တွေ အများကြီးဆီ
သို့ ပျံသန်းဖို့ သူပြင်ဆင်နေပြီ။

Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia. booksforasia.org
To read more books like this and get further information about this book, visit letsreadasia.org

Original Story

បេសកកម្មស្វែងរកពន្លឺ, illustrator: Meas Sovannara

Svay Leemeng. Released under CC BY-NC 4.0.

This work is a modified version of the original story. © The Asia Foundation, 2018. Some rights reserved. Released under CC BY-NC 4.0.



For full terms of use and attribution,
<http://creativecommons.org/licenses/by-nc/4.0/>